



## အစီအစဉ်

**Kent County ကြိုဆိုရေး အစီအစဉ်**- အသိုင်းအဝိုင်းအစီအစဉ်၏ ရည်ရွယ်ချက်မှာ လူတန်းစားမရွေး ပိုမိုပါဝင်ပြီး နွေးထွေးကြိုဆိုသည့် Kent County ဖြစ်စေရေးအတွက် Kent County ရှိ အမေရိကန်နိုင်ငံသားအသစ်များအတွက် ထိပ်တန်းဦးစားပေးမှုများနှင့် အတားအဆီးများကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့အသိုင်းအဝိုင်းရှိ အမေရိကန်လူမျိုးအသစ်များ၏ ထင်မြင်ချက်များကို စစ်တမ်းပေါင်း 800 ကျော်နှင့် အလေးပေးအုပ်စု 25 ခုမှတစ်ဆင့် စုစည်းခဲ့သည်။ ဤဒေတာများသည် Kent County တစ်ဝန်းရှိ အဖွဲ့အစည်း 40 ကျော်ပါဝင်သည့် အထူးတပ်ဖွဲ့၏ စီစဉ်မှုဖြင့် 2020 ပြည့်နှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် Kent County ကြိုဆိုရေး အစီအစဉ် အတွက် အချက်အလက်ဖြစ်စေခဲ့သည်။

ကျွန်ုပ်တို့၏ အမေရိကန်သစ်အသိုင်းအဝိုင်းမှ ထင်မြင်ချက်များအရ ဤထိပ်တန်းဦးစားပေးအချက်ငါးချက်ကို ဖော်ထုတ်သိရှိခဲ့သည်-

1. ကျွန်ုပ်လုပ်လိုသည့် အတတ်ပညာရပ်ပိုင်းတွင် လွတ်လပ်စွာအလုပ်လုပ်ခွင့်
2. ကျွန်ုပ်၏ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာထိန်းသိမ်းခွင့်
3. ဆန္ဒရှိသည့် အင်္ဂလိပ်ဘာသာစကားစွမ်းရည်အဆင့်ကို ရရှိခြင်း
4. ကျွန်ုပ်ကလေးများ၏ ပညာရေး၊ ဘေးကင်းလုံခြုံရေးနှင့် အနာဂတ်အတွက် အင်တိုက်အားတိုက် ပါဝင်ခွင့်
5. ကျွန်ုပ်၏ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာနှင့် အခြေအနေများကို အမေရိကန်များ နားလည်ခြင်း

Kent County ကြိုဆိုရေးအစီအစဉ် (KCWP) ကို အမျိုးအစားငါးခုဖြင့် ဖွဲ့စည်းထားသည်-

1. ထိတွေ့ဆက်ဆံမှုရှိသော အသိုင်းအဝိုင်းများ
2. New Americans ၏ စီးပွားရေးအလားအလာကို မြှင့်တင်ခြင်း
3. အမေရိကန်အသစ်များ၏ ပညာရေးရလဒ်များကို မြှင့်တင်ခြင်း
4. ဝန်ဆောင်မှုများကို တန်းတူညီမျှသုံးစွဲခွင့်ပေးခြင်း
5. Kent County တွင်နေထိုင်သူအားလုံး ဘေးကင်းလုံခြုံပြီး ဘေးကင်းလုံခြုံသည်ဟု ခံစားရအောင် လုပ်ဆောင်ခြင်း

## ပါဝင်ပါ

အဖွဲ့အစည်း 40 ကျော်ပါသော အထူးတပ်ဖွဲ့နှင့်အတူ KCWP ဦးဆောင်ကော်မတီသည် KCWP ကို အကောင်အထည်ဖော်ရန်အဆင့်ကို စတင်ရန် အမျိုးအစားတစ်ခုစီအတွက် ပန်းတိုင်များနှင့် မက်ထရစ်များကို ချမှတ်ခဲ့သည်။ နွေးထွေးပျူငှာခြင်းသည် အနိမ့်ဆုံး ကြိုးစားအားထုတ်မှုတစ်ခုဖြစ်ကာ ကျွန်ုပ်တို့က အမေရိကန်အသစ်များကို နွေးထွေးစွာကြိုဆိုပြီး၊ လူတန်းစားမရွေးပါဝင်သည့် အားလုံးနှင့်သက်ဆိုင်သော အသိုင်းအဝိုင်းတစ်ခုနှင့် တစ်ဦးတစ်ယောက်ချင်းသာမက ၎င်းတို့၏ မိသားစုများပါ ရှင်သန်ကြီးပြင်းနိုင်မည့် နေရာတစ်ခုဖန်တီးရန် လုပ်ဆောင်နေကြောင်း ပြသရန် အသိုင်းအဝိုင်းတစ်ခုလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပြကာ ၎င်းကို ထောက်ခံပံ့ပိုးပေးရမည်။ နောက်လုပ်ရမည့်အဆင့်မှာ ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးသည့် မတူကွဲပြားသောအသိုင်းအဝိုင်းများကို လှစ်ဟပြနေသည့် အဖွဲ့ဝင်များကို ထည့်သွင်းရန် အဖွဲ့အစည်းပေါင်းစုံပါဝင်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Kent County ကြိုဆိုရေးအစီအစဉ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းရန်ဖြစ်သည်။ KCWP ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်များသည် ၎င်းတို့၏ ထူးခြားသော အမြင်နှင့် အတွေ့အကြုံများအပေါ် အသက်ရောက်ဆုံးဖြစ်စေမည့် ဦးစားပေးအလုပ်အဖွဲ့တစ်ဖွဲ့ကို ရွေးချယ်ပါမည်။ KCWP



ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်လာရန်အတွက် ဤအကျဉ်းချုပ်စစ်တမ်းကို ဖြည့်စွက်ပေးရန် ရပ်ရွာနေပြည်သူများကို ဖိတ်ခေါ်ပါသည်။

### နောက်ခံမိုင်းကြောင်း

Kent County သည် ဘာသာစကားအမျိုးပေါင်း 40 ထက်မနည်းပြောသော နိုင်ငံ 112 နိုင်ငံခန့်မှ လာရောက်နေထိုင်သူများ၏ အိမ်ဖြစ်သည်။ အမေရိကန်အသစ်များကို နွေးထွေးပျူငှာစွာကြိုဆိုရန်နှင့် ဤအသိုင်းအဝိုင်းနှင့်သက်ဆိုင်မှုရှိကြောင်း ခံစားချက်ကို ပေးအပ်ရန် Kent County ကြိုဆိုရေးအစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ သို့မှသာ ကျွန်ုပ်တို့ အတူတကွကြီးပြင်း ရှင်သန်နိုင်မည် ဖြစ်သည်။ 2018 နှင့် 2019 နှစ်နှစ်လုံးတွင် ကျွန်ုပ်တို့၏အသိုင်းအဝိုင်းသည် Gateways for Growth ထောက်ပံ့ဆုများကို လက်ခံရရှိခဲ့သည်။ Gateways for Growth (G4G) သည် အမေရိကန်အသစ် လူဦးရေနှင့်ပတ်သက်၍ ၎င်းတို့စိတ်ကြိုက်ပြုစုထားသော စီးပွားရေး သက်ရောက်မှု အစီရင်ခံစာများကို ရေးသားနိုင်အောင် အသိုင်းအဝိုင်းများအားကူညီပေးသည့် နိုင်ငံတော် ပဏာမဆောင်ရွက်ချက် တစ်ခုဖြစ်သည့်အပြင် အမေရိကန်အသစ်များအတွက် ပို၍နွေးထွေးပျူငှာစွာကြိုဆိုပြီး လူတန်းစားမရွေးပါဝင်နိုင်သည့် ကဏ္ဍပေါင်းစုံ အစီအစဉ်များကို ဖန်တီးရန် အံဝင်ခွင့်ကျပြုလုပ်ထားသော မဟာဗျူဟာမြောက်စီမံချက်ရေးစွဲခိုင်ရေး ပံ့ပိုးမှုတစ်ခုလည်းဖြစ်သည်။ ၎င်းသည် အဖွဲ့အစည်းနှစ်ခုဖြစ်သည့် [Welcoming America](#) နှင့် [American Immigration Council](#) (ယခင်က New American Economy) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။ Grand Rapids သည် G4G ပံ့ပိုးမှုကို လက်ခံရရှိထားသော ပြည်နယ် 35 ခုရှိ မတူညီသော ဒေသ 71 ခုအနက် တစ်ခုဖြစ်သည်။ ထောက်ပံ့ငွေလက်ခံထားသည့် ကျွန်ုပ်တို့အသိုင်းအဝိုင်းသည် ကျွန်ုပ်တို့၏ဒေသန္တရ ရွှေ့ပြောင်းနေထိုင်လာသူ အသိုင်းအဝိုင်းနှင့်ပတ်သက်၍ စိတ်ကြိုက်ပြုစုရေးသားထားသည့် စီးပွားရေးသုတေသန အစီရင်ခံစာပြုလုပ်ရန် ပံ့ပိုးကူညီမှုကို ရရှိထားပြီး နောက်ပိုင်းတွင် အသိုင်းအဝိုင်း ကြိုဆိုရေး အစီအစဉ်ကို အံဝင်ခွင့်ကျဖြစ်အောင် လုပ်ရန် ပံ့ပိုးမှုကို လက်ခံရရှိခဲ့သည်။

### ဒေတာ

ဤအရာများမှာ စုစည်းရယူထားသည့် ဒေတာများထဲမှ ကောက်နုတ်ချက်အနည်းငယ်ဖြစ်သည်။

- 2011 နှင့် 2016 ကြားတွင် Kent County ၌ လူဦးရေ 24.1% တိုးတက်လာမှုမှာ ရွှေ့ပြောင်းနေထိုင်သူများကြောင့်ဖြစ်သည်
- ရွှေ့ပြောင်းနေထိုင်သူများကြောင့် Kent County ၏ GDP တွင် \$3.3 ဘီလီယံ ရရှိခဲ့သည်။ ရွှေ့ပြောင်းနေထိုင်သူ အိမ်ထောင်စုများသည် ဝင်ငွေ \$1.3 ဘီလီယံရှိပြီး သုံးစွဲခွင့်စွမ်းတွင် \$950 သန်းနီးပါးရှိသည် (2016)
- Kent County တွင် ကျွန်ုပ်တို့၏ ရွှေ့ပြောင်းနေထိုင်သူ 27% မှာ အသက် 25 နှစ်နှင့်အထက်ဖြစ်ပြီး ကျွန်ုပ်တို့၏ ဒုက္ခသည်ဦးရေ 21.8% မှာ အသက် 25 နှစ်နှင့်အထက်ဖြစ်ကာ ရိုးရိုးဘွဲ့ သို့မဟုတ် ထိုထက်မြင့်သည့်ဘွဲ့ကို ရရှိထားသည် (2016)
- Kent County တွင် စွန့်ခွာထားသူ ရွှေ့ပြောင်းနေထိုင်သူပေါင်း 2,031 ဦး ရှိခဲ့သည် (2019)
- Kent County ကို အိမ်ဟု တင်စားခေါ်ဝေါ်သည့် ရွှေ့ပြောင်းနေထိုင်သူပေါင်း 55,595 ရှိခဲ့ပြီး ၎င်းသည် ကျွန်ုပ်တို့ လူဦးရေ၏ 8.6% ဖြစ်သည် (2019)

### အထောက်အကူပြု လင့်ခ်များ-

အစီအစဉ်အပြည့်အစုံကို အင်္ဂလိပ် သို့မဟုတ် စပိန်ဘာသာစကားဖြင့် ဤနေရာတွင် ကြည့်ပါ-

[www.kentcountynewamericans.org](http://www.kentcountynewamericans.org)

ဆိုရှယ်မီဒီယာတွင် နောက်ဆုံးရအချက်အလက်များကို ကြည့်ရှုလိုက်ပါ-

[www.facebook.com/KentCountyWelcomePlan](https://www.facebook.com/KentCountyWelcomePlan)

ကြိုဆိုရေးအစီအစဉ် ပူးပေါင်းဆောင်ရွက်ရေးမှူး-

Hollin De La Cruz- [hollin.delacruz@kentcountymi.gov](mailto:hollin.delacruz@kentcountymi.gov)